



**သင့်ငွေကို စီမံခန့်ခွဲရာတွင် သင့်အား အထောက်အကူပြုမည့် ဘတ်ဂျတ်ခွဲဝေသုံးစွဲမှု စာရင်း**

သင့်ဝင်ငွေနှင့် အသုံးစရိတ်များကို ခြေရာခံရန်နှင့် အပတ်စဉ် သို့မဟုတ် လစဉ် ငွေမည်မျှ သင်ရရှိနိုင်ကြောင်း သိရှိနိုင်ရန် ဘတ်ဂျတ်ခွဲဝေသုံးစွဲမှု စာရင်းကို အသုံးပြုပါ။ ရရှိနိုင်သော ငွေပမာဏ သို့မဟုတ် အကြောင်းအရာတစ်ခုစီတွင် သင်သုံးစွဲသော ငွေပမာဏ ညွှန်ပြုလျက် ခေါင်းစဉ်တစ်ခုစီအောက်တွင် သင်နှင့် သက်ဆိုင်သည့် အကွက်များကို ဖြည့်ပါ။ ထို့နောက် အောက်ဖော်ပြပါပုံသေနည်းကို အသုံးပြုလျက် သင့်အသုံးစရိတ်များကို သင် ပေးချေပြီးနောက် ရရှိနိုင်သည့် ငွေပမာဏကို သင်တွက်ချက်ယူနိုင်ပါသည်။

**A. ဝင်ငွေ**

ကာလအပိုင်းအခြား (အပတ်စဉ်/လစဉ်)

အခွန်ဆောင်ပြီးနောက် လစာ	£
ပင်စင်ဝင်ငွေ	£
အစိုးရ ထောက်ပံ့ကြေး	£
ကလေးထောက်ပံ့ကြေး	£
အခြားဝင်ငွေ သို့မဟုတ် ထောက်ပံ့ကြေး	£
<b>စုစုပေါင်း (A)</b>	<b>£</b>

**B. သုံးစွဲမှု**

အိမ်ထောင်စု

အစားအစာ	£
အိမ်ငှားခ	£
ကောင်စီအခွန်	£
လျှပ်စစ်	£
ဓာတ်ငွေ့	£
ဖုန်း	£
အင်တာနက်	£
အခြား	£
<b>စုစုပေါင်း (B)</b>	<b>£</b>

**C. ငွေကြေးဆိုင်ရာ ထုတ်ကုန်များ**

ချေးငှားမှု ပေးငွေများ	£
ကတ်ပေးငွေ	£
စုဆောင်းငွေ	£
အိမ်အာမခံ	£
အသက်အာမခံ	£
အခြား	£
<b>စုစုပေါင်း (C)</b>	<b>£</b>

**D. အပန်းဖြေ အနားယူခြင်း**

အပြင်ထွက်လည်	£
အရက်	£
စီးကရက်	£
အခြား	£
<b>စုစုပေါင်း (D)</b>	<b>£</b>

**E. ကလေးများ**

ကလေး စောင့်ရှောက်မှု	£
ကလေးထောက်ပံ့ကြေး	£
အခြား	£
<b>စုစုပေါင်း (E)</b>	<b>£</b>

**F. အခြား အသုံးစရိတ်များ**

	£
	£
	£
<b>စုစုပေါင်း (F)</b>	<b>£</b>

**A - (B + C + D + E + F)** = သုံးစွဲရန် ရရှိနိုင်သော ငွေပမာဏ